

အမျိုးသားအစားအသောက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ

(၂၀၁၃ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၂၄။)

၁၃၇၅ ခုနှစ်၊ ဝါခေါင်လဆန်း ၇ ရက်

(၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၁၃ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

- ၁။ ဤဥပဒေကို အမျိုးသားအစားအသောက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေဟုခေါ်တွင် စေရမည်။
- ၂။ အမျိုးသားအစားအသောက် ဥပဒေပုဒ်မ ၂၊ ပုဒ်မခွဲ(က) ကို အောက်ပါအတိုင်း အစားထိုးရမည်-  
 (က) “ အစားအသောက်ဆိုသည်မှာ ဆေးဝါး၊ ဆေးရွက်ကြီးနှင့် အလှကုန်ပစ္စည်း များမှအပ လူတို့စားသောက်နိုင်သော စားသောက်ဖွယ်ရာနှင့်ယင်းတို့တွင်ပါရှိ သောပစ္စည်း သို့မဟုတ် အစားအသောက်ထပ်ဖြည့်ပစ္စည်းကိုဆိုသည်။ ယင်း စကားရပ်ကို အသီးသီးဖြည့်စွက်ရမည်။”
- ၃။ အမျိုးသားအစားအသောက်ဥပဒေပုဒ်မ ၃၊ ပုဒ်မခွဲ(ဃ)၊ ပုဒ်မခွဲ(က)၊ ပုဒ်မ ၁၈၊ ၂၂၊ ၂၄၊ ၂၅နှင့် ၃၁တို့တွင် ပါရှိသော “သိုလှောင်ခြင်း” ဆိုသည့်စကားရပ်၏နောက်တွင် “သယ်ယူပို့ဆောင်ခြင်း” ဆိုသည့်စကားရပ်ကို အသီးသီးဖြည့်စွက်ရမည်။
- ၄။ အမျိုးသားအစားအသောက်ဥပဒေ ပုဒ်မ ၄ ကို အောက်ပါအတိုင်းအစားထိုးရမည်-  
 “ ပြည်ထောင်စုအစိုးရအဖွဲ့သည် ဤဥပဒေပါအစားအသောက်ဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့ကို သင့်လျော်သော ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းရမည်။”
- ၅။ အမျိုးသားအစားအသောက်ဥပဒေပုဒ်မ ၁၃ ပုဒ်မခွဲ(က)၌ ပါရှိသော “သိုလှောင်ခြင်း” ဆိုသည့် စကားရပ်၏နောက်တွင် “သယ်ယူပို့ဆောင်ခြင်း၊ ဖြန့်ဖြူးခြင်း” ဆိုသည့် စကားရပ်ကို လည်းကောင်း၊ ပုဒ်မခွဲ (ခ) ၌ ပါရှိသော “ သိုလှောင်သော” ဆိုသည့် စကားရပ်၏နောက်တွင် “သယ်ယူပို့ဆောင်သော၊ ဖြန့်ဖြူးသော” ဆိုသည့်စကားရပ် ကိုလည်းကောင်းဖြည့်စွက်ရမည်။
- ၆။ အမျိုးသားအစားအသောက်ဥပဒေပုဒ်မ၆ နှင့်ပုဒ်မ၇ တို့၌ပါရှိသော “သက်ဆိုင်ရာ ဝန်ကြီး သို့မဟုတ် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ” ဆိုသည့် စကားရပ်ကို “သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ၊ ရန်ကုန်မြို့ တော်စည်ပင်သာယာရေး

ကော်မတီဥက္ကဋ္ဌ၊ မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရတိုင်းဦးစီးအဖွဲ့၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့” ဆိုသည့် စကားရပ်ဖြင့် အသီးသီး အစားထိုးရမည်။

၇။ အမျိုးသားအစားအသောက်ဥပဒေပုဒ်မ ၁၉၊ ပုဒ်မခွဲ(ခ) ကို အောက်ပါအတိုင်း အစားထိုးရမည်-

(ခ) “နေပြည်တော်စည်ပင်သာယာရေး နယ်နိမိတ်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်တွင် သို့မဟုတ် မန္တလေးမြို့တော်စည်ပင်သာယာရေးနယ်နိမိတ်တွင် သက် ဆိုင်ရာစည်ပင်သာယာရေးကော်မတီနှင့် ညှိနှိုင်း၍ လည်းကောင်း၊ အခြားဒေသများတွင် သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာန၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့တို့နှင့် ညှိနှိုင်း၍လည်းကောင်း၊ သင့်လျော်သော ဝန်ထမ်းများကို အစားအသောက်စစ်ဆေးရေး မှူးများအဖြစ် တာဝန်ပေးအပ်နိုင်သည်။”

၈။ အမျိုးသားအစားအသောက်ဥပဒေတွင်-

(က) ပုဒ်မ ၂၆ ၌ပါရှိသော “ငွေဒဏ်ကျပ် ၁၀၀၀၀ အထိ” ဆိုသည့် စကားရပ်ကို “ကျပ်တစ်သိန်းထက်မပိုသောငွေဒဏ်” ဆိုသည့် စကားရပ်ဖြင့်အစားထိုးရမည်။

(ခ) ပုဒ်မ၂၇၌ပါရှိသော“ငွေဒဏ်ကျပ် ၅၀၀”ဆိုသည့်စကားရပ်ကို “ငွေဒဏ်ကျပ် ငါး ထောင်” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

(ဂ) ပုဒ်မ၂၈၊ပုဒ်မခွဲ(က)၌ပါရှိသော “ငွေဒဏ် ၃၀၀၀၀ အထိ”ဆိုသည့်စကားရပ်ကို “ကျပ်သုံးသိန်းထက်မပိုသောငွေဒဏ်” ဆိုသည့် စကားရပ်ဖြင့်အစားထိုးရမည်။

(ဃ) ပုဒ်မ ၂၉ ၌ပါရှိသော “ငွေဒဏ် အနည်းဆုံးကျပ် ၅၀၀၀ မှ အများဆုံးကျပ် ၅၀၀၀၀ အထိ” ဆိုသည့်စကားရပ်ကို “ငွေဒဏ်အနည်းဆုံးကျပ်တစ်သိန်းမှ အများဆုံးကျပ် ငါးသိန်းအထိ” ဆိုသည့် စကားရပ်ဖြင့်အစားထိုးရမည်။

(င) ပုဒ်မ၃၀နှင့်၃၁တို့၌ပါရှိသော“ ငွေဒဏ်အနည်းဆုံးကျပ်၁၀၀၀မှ အများဆုံးကျပ် ၃၀၀၀၀ အထိ” ဆိုသည့်စကားရပ်ကို “ငွေဒဏ်အနည်းဆုံးကျပ်တစ်သိန်းမှ အများဆုံး ကျပ်ငါးသိန်းအထိ” ဆိုသည့်စကားရပ်ဖြင့် အစားထိုးရမည်။

၉။ အမျိုးသားအစားအသောက်ဥပဒေပုဒ်မ ၃၂ တွင်-

(က) ပုဒ်မခွဲ (က) နှင့် (ခ) တို့၌ပါရှိသော “ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်နှင့်မန္တလေးမြို့တော်စည်ပင်သာယာရေးနယ်နိမိတ်များ ” ဆိုသည့် စကားရပ်

ကို “နေပြည်တော်စည်ပင်သာယာရေးနယ်နိမိတ်၊ ရန်ကုန်မြို့တော် စည်ပင်သာယာ  
ရေးနယ်နိမိတ်နှင့် မန္တလေးမြို့တော်စည်ပင်သာယာရေးနယ်နိမိတ်များ” ဆိုသည့်  
စကားရပ်ဖြင့်အစားထိုးရမည်။

(ခ) ပုဒ်မခွဲ(ခ)၌ ပါရှိသော “ သက်ဆိုင်ရာရန်ကုန်မြို့တော်စည်ပင်သာယာရေးကော် မတီ  
သို့မဟုတ် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ” ဆိုသည့် စကားရပ်ကို  
“သက်ဆိုင်ရာစည်ပင်သာယာရေးကော်မတီ” ဆိုသည့် စကားရပ် ဖြင့်အစားထိုးရမည်။

၁၀။ အမျိုးသားအစားအသောက်ဥပဒေ ပုဒ်မ၃၈ကို အောက်ပါအတိုင်းအစားထိုးရမည်-

“၃၈။ ဤဥပဒေပါပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်

(က) ကျန်းမာရေးဝန်ကြီးဌာနသည် လိုအပ်ပါက နည်းဥပဒေများ၊ စည်းမျဉ်းနှင့် စည်းကမ်း  
များကိုပြည်ထောင်စုအစိုးရအဖွဲ့၏သဘောတူညီချက်ဖြင့် ထုတ်ပြန် နိုင်သည်။”

(ခ) သက်ဆိုင်ရာအစိုးရဌာန သို့မဟုတ် အဖွဲ့အစည်းကဖြစ်စေ၊ အာဏာပိုင်အဖွဲ့က ဖြစ်စေ  
လိုအပ်ပါက အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ် နည်းများကို  
ထုတ်ပြန်နိုင်သည်။”

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်  
ရေးထိုးသည်။

(ပုံ) သိန်းစိန်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်